



Women's Forum For Peace

အမျိုးသမီးများ၏ ငြိမ်းချမ်းရေးအတွက် နီးနှောဖလှယ်ပွဲ



"အမျိုးသမီးများ၏ စွမ်းအားဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမည်"

ထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့။

အမျိုးသမီးအဖွဲ့များကွန်ယက်(မြန်မာ) - WON နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) - WLB တို့ ပူးပေါင်း၍ ဒုတိယအကြိမ် မြောက် "အမျိုးသမီးများ၏ ငြိမ်းချမ်းရေးအတွက် နီးနှောဖလှယ်ပွဲ" ကို "အမျိုးသမီးများ၏ စွမ်းအားဖြင့် ရေရှည်တည်တံ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမည်" ဆိုသည့် ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ ဒေသအသီးသီးမှ အမျိုးသမီး ၃၅၀ ကျော် တက်ရောက်ခဲ့ကြပါသည်။

နီးနှောဖလှယ်ပွဲထမနေ့ စက်တင်ဘာ ၁၉ ရက်နေ့တွင် ၂၀၁၄ N-Peace ဆုရရှိသူအမျိုးသမီးနှစ်ဦးဖြစ်သော နော်အုန်းလှနှင့် မဝေဝေတို့မှ သွေးစည်းညီညွတ်မှုစကားပြောကြားခြင်း၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ကျဆုံးခဲ့သော ဒီမိုကရေစီ သူရဲကောင်း ကျောင်းသူ မဝင်းမော်ဦးနှင့် ပြည်ထောင်စုတဝှမ်း ငြိမ်းချမ်းရေးတိုက်ပွဲအတွက် အသက်ပေးခဲ့ကြသော အမျိုးသမီးများအား သတိရအောင်းပေးခြင်းနှင့် လေးစားဂုဏ်ပြုခြင်း၊ WON နှင့် WLB တို့ ၂၀၁၃-၂၀၁၄ တစ်နှစ်တာ ပူးပေါင်းလုပ်ဆောင်မှုနှင့် ရှေ့လုပ်ငန်းစဉ်များဖလှယ်ခြင်း၊ မြန်မာနိုင်ငံ ဒေသအသီးသီးမှ တိုင်းရင်းသူ ၈ ဦး၏ ရင်ဖွင့်သံများကို ကြားနာခြင်း၊ အမျိုးသမီးများ၏ ငြိမ်းချမ်းရေး အမြင်သဘောထားများကို ဖော်ပြသော မှတ်တမ်းတင် ဗွီဒီယိုပြသခြင်းတို့ ပြုလုပ်ခဲ့ပါသည်။ ဒုတိယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အမျိုးသမီးများ အခန်းကဏ္ဍ အားဝေမှုခြင်း၊ အမျိုးသမီးနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသူ အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ ငြိမ်းချမ်းရေး စကားပိုင်းတွင် အမျိုးသမီးများ၏ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်မှုရရှိရေး စသည်တို့ကို ဆွေးနွေးဖလှယ် ခဲ့ကြပါသည်။

ဤနီးနှောဖလှယ်ပွဲကြီးမှ လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်တွင် စွမ်းစွမ်းတမ်းကြိုးပမ်းနေသော အမျိုးသမီး ခေါင်းဆောင်များဖြစ်သည့် ပဒိုနော်စီဖိုးရာစိန်နှင့် စောမြရာဇာလင်းတို့အား ငြိမ်းချမ်းရေး ဂုဏ်ထူးဆောင်ဆုပေးအပ်ခြင်း၊ နှစ်နာသော ပြည်သူများအတွက် ရပ်တည်ပေးခဲ့ခြင်းကြောင့် ထောင်သွင်းအကျဉ်းချခံခဲ့ရသည့် နော်အုန်းလှ၊ ဒေါ်မြင့်မြင့်အေး၊ ဒေါ်ခင်မိမိခိုင်နှင့် ဒေါ်ဘောက်ဂျာ တို့အား ဂုဏ်ပြုခြင်းအစီအစဉ်များ ပြုလုပ်ခဲ့ပါသည်။

၂၀၁၃ စက်တင်ဘာတွင် ကျင်းပခဲ့သော ပထမအကြိမ် နီးနှောဖလှယ်ပွဲမှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်တွင် ပါဝင်ပါတ်သက်နေသည့် အစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းနှင့် အလှူရှင်များအားလုံးမှ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် (၁၃၂၅) ကို အကောင်အထည်ဖော် ပေးရန် တာဝန်ရှိကြောင်း ကြေညာစာတမ်း ထုတ်ပြန်ခဲ့ပါသည်။ ထို့အပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းမှုရရှိရေးအတွက် အမျိုးသမီးများ၏ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်မှုသည် မရှိမဖြစ် လိုအပ်ကြောင်းကို ပါဝင်ပါတ်သက်နေသည့် အဖွဲ့အစည်းများအား စဉ်ဆက်မပြတ် အသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ပါသည်။

သို့ရာတွင် အမျိုးသမီးများ၏ ပါဝင်မှုကို အသိအမှတ်ပြုမှု လွန်စွာအားနည်းနေသေးသည်သာမက လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသည် သိသာထင်ရှားသော တိုးတက်မှုမရှိဘဲ တိုင်းရင်းသားဒေသများတွင် စစ်ပွဲများဆက်လက်ဖြစ်ပွားခြင်း၊ တကျော့ပြန်ဖြစ်ပွားလာခြင်းများကို စိုးရိမ်ဖွယ်ရာတွေ့ကြုံနေရပါသည်။ ထိုနည်းတူ အချို့ဒေသများတွင် အမျိုးသမီးများအပေါ်

အကြမ်းဖက်မှုကို အခြေခံ၍ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်စေရန် လုပ်ကြံဖန်တီးမှုများမှာလည်း မြန်မာပြည်၌ စစ်မှန်သော ငြိမ်းချမ်းရေးရရှိရေးကို ကြီးစွာခြိမ်းခြောက်နေသည်ဟု သုံးသပ်သည်။

ထို့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်အပါအဝင် မြန်မာနိုင်ငံအတွင်းကူးပြောင်းရေးကာလ လုပ်ငန်းစဉ်များသည် ပွင့်လင်းမြင်သာမှု အား နည်းနေခြင်း၊ ဗဟိုထိန်းချုပ်မှုကိုသာ ဆက်လက်ကျင့်သုံးနေခြင်း၊ အဓမ္မမြေယာသိမ်းဆည်းမှုများ နိုင်ငံအနှံ့ဆိုးရွားစွာ ဖြစ်ပေါ်နေခြင်း နှင့် ဖိနှိပ်သောဥပဒေများသုံး၍ မတရားဖမ်းဆီးချုပ်နှောင်မှုများ ပိုမိုလုပ်ဆောင်လာခြင်းတို့အပြင် တရားဥပဒေစိုးမိုးမှုမရှိသောကြောင့် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် ရက်ရက်စက်စက်တိုက်ခိုက်မှုများ ပိုမိုများပြားလာခြင်းကြောင့် အမျိုးသမီးများ၏ဘဝမှာ လုံခြုံမှုကင်းမဲ့နေရသည်။

ဤအခြေအနေများအပေါ်မူတည်၍ မိမိတို့ "အမျိုးသမီးများ၏ ငြိမ်းချမ်းရေးအတွက် နီးနှောဖလှယ်ပွဲ" မှ အောက်ပါအချက်များကို တောင်းဆိုလိုက်သည်။

- (၁) ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများ၏ ဆုံးဖြတ်ချက်ချမှတ်သည့်အဆင့်တိုင်းတွင် အမျိုးသမီးများ၏ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်မှုအခန်းကဏ္ဍကို အစိုးရနှင့် ပါဝင်ပတ်သက်သူများမှ အသိအမှတ်ပြုရန်
- (၂) ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် (၁၃၂၅) ကို တစ်နိုင်ငံလုံးအတိုင်းအတာအရ လက်တွေ့အကောင်အထည်ဖော်ရန်နှင့် ယင်းသို့ အကောင်အထည်ဖော်ရာတွင် ပဋိပက္ခအကျိုးဆက်ကို ခံစားနေရသော အမျိုးသမီးများနှင့် လွတ်လပ် သောအမျိုးသမီးအဖွဲ့အစည်းများ၏ ပါဝင်မှုဖြင့် အကောင်အထည်ဖော်ရန်
- (၃) အမျိုးသမီးများအတွက် ကာကွယ်ပေးသည့် ဥပဒေများ ပြဌာန်းခြင်းအပါအဝင် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးစာချုပ် (CEDAW) အားအကောင်အထည်ဖော်နိုင်ရေးအတွက် အဟန့်အတားဖြစ်နေသော ၂၀၀၈ဖွဲ့စည်းပုံကို ပြင်ဆင်ပေးရန်
- (၄) လတ်တလော ရင်းနှီးမြှုပ်နှံမှုများကြောင့် ဖြစ်ပေါ်လာရသော အဓမ္မမြေယာသိမ်းဆည်းမှုများသည် အမျိုးသမီးများနှင့် ဒေသခံပြည်သူလူထုများအပေါ် တိုက်ရိုက်ဆိုးကျိုးများ ဖြစ်ပေါ်နေခြင်းကို အလေးအနက် ချက်ခြင်းတာဝန်ယူ ဖြေရှင်းပေးရန်

ထို့အပြင် ဤနီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော အမျိုးသမီးကိုယ်စားလှယ်များမှ မုံရွာအကျဉ်းထောင်တွင် မတရားထိန်းသိမ်းခံနေရသော လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ရတနာပုံတက္ကသိုလ် မြန်မာစာအထူးပြု ဒုတိယနှစ်ကျောင်းသူ မဖြူနှင်းထွေးအား ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် လက်မှတ်ရေးထိုး၍ နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာများထံသို့ တောင်းဆိုသွားမည်။

ဆက်သွယ်ရန်

- ၁) ယိုင်းဟန်ဖ - ၀၉ ၂၅၁၁၅၉၈၃၃
- ၂) မီးမီး - ၀၉ ၄၂၀၂၁၂၀၆၂
- ၃) လူဆန် - ၀၉ ၅၀၉၁၅၁၁
- ၄) ခင်ဥမ္မာ - ၀၉၄၅၀၀၆၃၇၁၄